

| | | | |
|-----|-------|-------|--------------|
| THU | 19:30 | 22:30 | Night Repeat |
| SAT | 8:30 | 12:30 | 18:15 |
| TUE | 10:30 | 21:00 | |

“ဒီဗီဘီ ဒီဘိတ်” အချေအတင် ဆွေးနွေးပွဲအစီအစဉ်ကို ဒီဗီဘီ သ တင်းဌာနက စနေနေ့တိုင်း ရိုက်ကူးပြီး ဒီဗီဘီရုပ်သံလိုင်းမှာ အထက်ပါ အစီ အစဉ်အတိုင်း ထုတ်လွှင့် တင်ဆက်ပါတယ်။

**အမှတ် - ၄၅၄၊ ဂုလွာ၊
ကုန်သည်လမ်းနှင့်ဗိုလ်ကလေးဈေးလမ်းထောင့်၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။**



ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့
"What are 2017's best business opportunities?"
 ဖြစ်ပါတယ်။
 ဒီတပတ်မှာတော့
 “ ၂၀၁၇ မှာ ဘယ်လိုစီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေရှိလာမလဲ”
 ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဗီဘီဒီဘိတ်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးလိုတာ၊ အကြံပြုလိုတာ၊ မေးမြန်းလိုတာရှိပါက
 ရုံးချိန်အတွင်း
 ဖုန်းနံပါတ် **+၉၅၉၄၅၅၈၆၅၉၄၀** နဲ့ debate@dvb.no
 ကိုဆက်သွယ်ပြီး အဖွဲ့ဝင်တစ်ဦးဦးထံမေးမြန်းနိုင်ပါတယ်။

၂၀၁၇ နဲ့ မြန်မာ့ စီးပွားရေးအလားအလာ (ယမင်းမြတ်အေး)

နိုင်ငံတကာကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ (IMF) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှုန်းကို ၆ ဒသမ ၃ % လောက်ပဲဖော်ပြထားတာတွေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်းကို ၇ ဒသမ ၃ လို့ ဖော်ပြထားတဲ့ အတွက် တစ်နှစ်အတွင်းမှာ GDP ရဲ့ ၁% လောက်ကျဆင်းသွား တယ် လို့ဆိုနိုင် ပါတယ်။ အလားတူပဲ အစီရင်ခံစာအရဆိုရင် အစိုးရရဲ့ ဝင်ငွေကျဆင်းနေတာလည်းတွေ့ ရပါတယ်။ ၂၀၁၅- ၂၀၁၆ နှစ်မှာ အစိုးရရဲ့ ဝင်ငွေဟာ GDP ရဲ့ ၁၈ ဒသမ ၈% ရှိခဲ့ပေမယ့် NLD အစိုးရတက်လာတဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှာတော့ ၁၇ ဒသမ ၂ ကို ကျဆင်းသွား ပါတယ်။ အထူးသဖြင့် သဘာဝဓာတ်ငွေ ဈေးနှုန်း ကျဆင်းတာကလည်းအစိုးရရဲ့ ဝင်ငွေကို ကျဆင်းစေ သလို၊ အရုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကြောင့်လည်း ထိခိုက်မှုတွေရှိနေပါတယ်။ ဒါပေမယ့် အစိုးရအသုံး စရိတ်တော့ သိသိသာသာကျဆင်းသွားတာ မတွေ့ရပါဘူး။ ဒါကြောင့်လည်းလိုငွေ (Current Account Deficit) ဟာ GDP ရဲ့ ၆ ဒသမ ၅ % အထိရှိလာပါတယ်။ ယခင်နှစ် ၅ ဒသမ ၂ % နဲ့ နှိုင်းယှဉ်ရင် သိသိသာသာမြင့်မားသွား တာတွေ့ရပါတယ်။

လိုငွေနဲ့ပတ်သက်ရင်တက်လာတဲ့ အစိုးရအဆက်ဆက်ဘတ်ဂျက်လိုငွေဆက်တိုက် ပြနေတဲ့အတွက် မြန်မာနိုင်ငံဟာ ပြည်ပကြေးမြီမြင့်မားနေတဲ့ နိုင်ငံလို့ပြော ရမှာဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း ငါးနှစ်အတွင်းဘတ်ဂျက်လိုငွေကျပ်ဘီလျံ ၁၁၀၀၀ (သောင်းတစ်ထောင်) ဝန်းကျင် ရှိခဲ့ပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာတော့ ဘဏ္ဍာနှစ်တစ်နှစ်ထဲနဲ့ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၄၂၀၀ ဝန်းကျင်ရှိနေပါတယ်။ “ ဝန်ကြီးဌာနတွေ လျော့လိုက်တာကတော့ဘဏ္ဍာရေးလိုငွေကိုလျော့ချဖို့ပါ။ အရင်က ၃၆ ခုရှိတာကနေ အခု ၂၂ ခုပဲ ရှိပါတယ်။ ဒီလို ဝန်ကြီးဌာန အရေအတွက် လျော့သွားတယ်ဆိုတာ Decision Maker အရေ အတွက်ပဲ လျော့သွားတာပါ။ ဝန်ထမ်းဦးရေကျ တော့ မလျော့ဘူးဖြစ်နေတယ်။ ဘတ်ဂျက်လိုငွေပြတဲ့အထဲမှာ အဲဒီအချက် လည်းပါပါ တယ်” လို့ ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောပါ ပြောပါတယ်။

ကုန်သွယ်မှု လိုငွေမှာလည်း ၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ်မှာ ၉ ဒသမ ၁ % ကနေ ကနေ လက်ရှိအစိုးရလက်ထက်မှာ ၁၀ ဒသမ ၁ % အလောက်အထိ ဖြစ်လာမယ်လို့ IMF က မျှော်မှန်းထား တာတွေ့ရတယ်။ ဒီကိန်းဂဏန်းတွေ အရဆိုရင် ကုန်သွယ်မှုလိုငွေမြင့် မားနေတာကိုလည်း မလျော့ချနိုင်သေးသလို ပိုများလာမယ့် အနေအထား မျိုးလို့တောင် သုံးသ သုံးသပ်လို့ရပါတယ်။

ဗဟို စာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရဆိုရင်တော့ ယခင် အစိုးရလ အစိုးရလက်ထက် ၂၀၁၂ - ၁၃ ဘဏ္ဍာ နှစ်ကနေ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်အထိ

စုစုပေါင်းကုန်သွယ်မှုလိုငွေ ၁၃ ဘီလျံကျော်ရှိခဲ့ ပါတယ်။ ကုန်သွယ်မှုလိုငွေတွေ ဆက်တိုက်ပြနေတာဟာ ငွေကြေးဖောင်းပွပြီး ဒေါ်လာဈေး တက်ရတဲ့အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာကုန်သွယ်မှုလိုငွေကိုလျော့ချဖို့ ကြိုးစားပေမယ့် မအောင်မြင်သေးပါဘူး။

အထူးသဖြင့် ဝန်ကြီးဌာနအချို့ ရဲ့ သွင်းကုန်တွေမြင့်တက်နေသလို ပုဂ္ဂလိက ကဏ္ဍက တင်သွင်းနေတာလည်း ကျဆင်းသွားခြင်း မရှိခဲ့ပါဘူး။ ကုန်သွယ်မှု လိုငွေနှစ်စဉ်မြင့်တက်ပြီး ဒေါ်လာလိုအပ်ချက်မြင့်မား နေတာ တွေက လည်း ငွေကြေးဖောင်းပွမှုဖြစ်စေတဲ့ အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ် နေတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ ပြည်ပစေ ပြည်ပကျေးဇြီကို အားကိုးလာရမှုကို မလျော့ချနိုင်သေးပါဘူး။ ဒါတွေကတော့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကျဆင်းခဲ့တယ်ဆိုတဲ့ အထောက်အထား (indicator) တွေပါ။ စီးပွားရေးပညာရှင်တွေကတော့ အခုလို စီးပွားရေးကျဆင်းလာတာဟာ ရင်းနှီးမြုပ်နှံ မှုတွေထင် သလောက်ဝင်မလာတာနဲ့ လည်းပတ်သက်နေတယ်လို့သုံးသပ်ကြပါတယ်။ ဥပမာ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြုပ်နှံမှု မဟာဏ္ဍာ ခန့်မှန်းထားတာ ထက်ပိုပြီး ဝင် ဝင်ရောက်ခဲ့တဲ့ အတွက် အမေရိကန် ဒေါ်လာ ၉ ဒသမ ၄ ဘီလျံ လောက် အထိ အထိ ဝင်သွားပါတယ်။ လက်ရှိဘဏ္ဍာနှစ်မှာတော့ ၄ဒသမ ၅၈ ဘီလျံ လောက်သာ ဝင်ရောက်နေပါသေးတယ်။

“ ကျွန်တော်တို့ ၅ဘီလျံလောက်အထိ ခွင့်ပြုပေးပြီးပါပြီ။ မျှော်မှန်းထားတာကတော့ ခြောက်ဘီလျံပါ။ မနှစ်က အနေအထားနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်ကတော့ FDI အနည်းငယ် ကျသွားတာတွေ့ ရပါတယ်။ ဒါပေမယ့်လာမယ့် နှစ်လတော့ ကျန်ပါသေးတယ်။ နှစ်လ အတွင် ထပ်မံဝင်ရောက်လာရင်တော့ မျှော်မှန်းထားတဲ့ Target ကိုရောက်အောင် သွားနိုင်မှာပါ” လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မ ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ဆွေးနွေးပွဲတစ်ခုမှာပြောကြားခဲ့တာပါ။ ရင်းနှီးမြုပ်နှံမှုမှာ ငွေကြေးဖောင်းပွတာကအစ၊ မြေဈေးတွေ ကြီးနေတာအဆုံးအခက်အခဲတွေ ရှိနေပါတယ်။ အလားတူပဲ SMEs လုပ်ငန်းတွေနဲ့လုပ်ထူရေးနဲ့ အလုပ်သမား ပြဿနာတွေက အစ ကျန် ကျန်တော်တို့မှာ ပြဿနာပေါင်းစုံရှိ နေပါတယ်။ ဒါတွေကိုလွှတ်တော်၊ အစိုးရနဲ့ နိုင်ငံမှာ ရှိတဲ့ stakeholder တွေ အားလုံး ပူးပေါင်းပြီး ကျော်လွှားသွားနိုင်ဖို့ မျှော်လင့်ပါတယ်လို့ ရန်ကုန်တိုင်း ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်ကပြောပါတယ်။ ခြုံပြီး သုံးသပ်မယ်ဆိုရင်တော့ ၂၀၁၆ ခုနှစ်ရဲ့မြန်မာ့ စီးပွားရေးဟာ ကျဆင်းခဲ့ပါတယ်။ ရင်းနှီး ရင်းနှီးမြုပ်နှံမှုတွေလည်းကျဆင်းခဲ့ပါတယ်။